

ယုံကြည်ခြင်း

FAITH

ဒီကနေ့တွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအကြောင်းကို လေ့လာကြမည် ဖြစ်ပါသည်။ ယုံကြည်ခြင်းသည် ပုံသဏ္ဍာန်အမျိုးမျိုး (သို့) အချို့တို့၌ နေ့စဉ်နေ့တိုင်း လူတိုင်းပြုမူလျက်ရှိသောအရာ ဖြစ်ပါသည်။

- လာမည့် နံနက်ခင်းတွင် နေထွက်လာမည်ဟုတစ်စုံတစ်ဦးတွင် ယုံကြည်ခြင်းရှိပါသည်။
- တစ်လအတွက် အလုပ်လုပ်ပြီးနောက် လုပ်အားခ (သို့) လစာကို လက်ခံရရှိလိမ့်မည်ဟု တစ်စုံတစ်ဦးတွင် ယုံကြည်ခြင်းရှိပါသည်။
- ဘဏ်၌ ငွေအားထိန်းသိမ်းထားခြင်းသည် လုံခြုံမှုရှိသည်ဟု တစ်စုံတစ်ဦးသည်လည်း ယုံကြည်ပါသည်။

ထိုနည်းတူ ဘာသာရေးအမျိုးအစားတွင်လည်း ယုံကြည်ခြင်းရှိပါသည်။ ၎င်းယုံကြည်ခြင်းမှာ အမျိုးမျိုး ကွဲပြားခြားနားပါသည်။

ဟိန္ဒူတစ်ဦးတွင် အမျိုးမျိုးသော ရုပ်ထုများနှင့် နှစ်စဉ်ပြုလုပ်သည့် ထုံးတမ်းစဉ်လာများ၌ ယုံကြည်ခြင်းရှိပါသည်။ နွားသည် အလွန်မွန် မြတ်သော တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ၎င်း၏ ကျင်ငယ်သည်လည်း အလွန်မွန်မြတ်သည်ဟုလည်း ယုံကြည်ကြပါသည်။ ၎င်းသည် သူ၏ ယုံကြည်ခြင်းဖြစ် ပါသည်။

မွတ်စလင်တစ်ဦးတွင် သူ၏ ယုံကြည်ခြင်းရှိပါသည်။ မကောင်းဆိုးဝါး ဝိညာဉ်များမှ ကာကွယ်ခြင်းကို ရရှိရန် အမွေ နံ့သာများနှင့်အတူ ရေချိုးခြင်းအားဖြင့် ရရှိသည်ဟု သူသည် ယုံကြည်ပါသည်။ ၎င်းသည် သူ၏ ယုံကြည်ခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာတစ်ဦးတွင် လူဝင်စားခြင်း၊ တဖန်ပြန်လည်မွေးဖွားခြင်းနှင့် ဤသံသရာစက်ဝိုင်း၏ ရည်ရွယ်ချက်သည် ဝိညာဉ်အား နိဗ္ဗာန်ရရှိ ရန်အတွက် ဖြစ်ပါသည်။ ၎င်းသည် သူ၏ ယုံကြည်ခြင်းဖြစ်ပါသည်။

ရိုးမင်းကာသိုလိပ်ညီအစ်ကိုတစ်ဦးတွင် မယ်တော်မာရီအား ကိုးကွယ်ခြင်း၊ ဆုတောင်းခြင်းနှင့် ဖယောင်းတိုင်များ၊ အမွှေးနံ့သာများ၊ ပုတီးများ၊ သန့်ရှင်းသောရေများကို ဝယ်ယူကြပါသည်။ ဤအရာများကို အသုံးပြုခြင်းအားဖြင့် သူသည် ကာကွယ်ခြင်းခံရလိမ့်မည်ဖြစ်ပြီး သူ၏ ဆုတောင်းခြင်းမှာလည်း ပြည့်စုံကာ သူ၏ ပြဿနာများသည်လည်း ဖြေ ရှင်းလိမ့် မည်ဟု ယုံကြည်ပါသည်။ ၎င်းသည် သူ၏ ယုံကြည်ခြင်းဖြစ်ပါ သည်။

ထို့ကြောင့် ဤအရာများသည် ကမ္ဘာလောကကြီးထဲ၌ ကျွန်ုပ်တို့တွေ့မြင်ရသော အမျိုးမျိုးသော ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ပုံသက်သေများ ဖြစ်ကြပါသည်။

“ယုံကြည်ခြင်း၏ အဓိပ္ပါယ် အတိအကျမှာ မည်သို့ဖြစ်ပါသနည်း” ဟူသော မေးခွန်းသို့ ယခုကျွန်ုပ်တို့ရောက်ရှိလာ ပါပြီ။ မည်ကဲ့သို့ ကျွန်ုပ် တို့ အဓိပ္ပါယ်ဖွင့်မည်နည်း။ အဖြေကို သမ္မာကျမ်းစာထဲ၌ ကျွန်ုပ်တို့ ကြည့်ရှုကြပါစို့။ (ဟော သားဝ) တွင် ကျွန်ုပ်တို့ ဖတ်ရှုကြမည်ဖြစ်ပါသည်။

“ယုံကြည်ခြင်းသည် မျှော်လင့်သော အရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလန်းခြင်းအကြောင်းဖြစ်၏။”

မှန်ပါသည်။ ယုံကြည်ခြင်းသည် မမြင်ရသော အရာများနှင့် စပ်ဆိုင်၍ ခိုင်မာသော ခံယူချက် (သို့) ခိုင်မာသော ယုံ ကြည်ခြင်းတစ်ခု ဖြစ်ပါ သည်။ ဥပမာ - ဘုရားသခင်

ဤယုံကြည်ခြင်းအား အမျိုးအစား သုံးခုအဖြစ် ခွဲခြားနိုင်သည်ဟု ပြောဆိုနိုင်ပါသည်။

၁။ ကယ်တင်ခြင်းဆိုင်ရာ ယုံကြည်ခြင်း

ဤအရာသည် ယခုလက်ရှိ အပြစ်နှင့် သေခြင်းမှ ကယ်တင်ခြင်းနှင့် စပ်ဆိုင်သော ယုံကြည်ခြင်းဖြစ်ပါသည်။ ဘာသာတရားအားလုံးတွင် ကယ်တင်ခြင်းနှင့် စပ်ဆိုင်သော အစီအစဉ်တစ်ခု ရှိကြပါသည်။ သမ္မာကျမ်းစာထဲ၌ (ယော ၃:၁၆) ဖြစ်ပါသည်။

“ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်း သို့မရောက် ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏”

၂။ နေ့စဉ်ဆိုင်ရာ ယုံကြည်ခြင်း

ဤအရာသည် နေ့စဉ် ကူညီမစမူ ကာကွယ်မှုနှင့် လမ်းပြမှုအတွက် ပြုမူသော ယုံကြည်ခြင်းဖြစ်ပါသည်။ သမ္မာကျမ်းစာထဲ၌ (မ ၆:၁၁) ကဲ့သို့ ဖြစ်ပါသည်။

“အသက်မွေးလောက်သော အစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ”

၃။ သြဝါဒဆိုင်ရာ ယုံကြည်ခြင်း

ဤအရာသည် သွန်သင်ချက်များ (သို့) သြဝါဒများအပေါ်တွင် အခြေခံထားသော ယုံကြည်ခြင်းဖြစ်ပါသည်။ ဘာသာတရားအမျိုးမျိုးတို့အကြား၌ ၎င်းသည် ကွဲပြားခြားနားကြပြီး များစွာသော ခရစ်ယာန်ဂိုဏ်းဂနများ အကြားထဲ၌လည်း များစွာ ကွဲပြားခြားနားကြပါသည်။

ဤယုံကြည်ခြင်း အမျိုးအစားသုံးမျိုးတို့အား လူအပေါင်းတို့သည် နေ့စဉ်တစ်နည်း မဟုတ်တစ်နည်း ပုံစံအမျိုးမျိုး၌ အသုံးပြုလျက်ရှိကြပါသည်။

ဤအရာသည် ကျွန်ုပ်တို့အား နောက်ထပ်ယုံကြည်ခြင်း (သို့) အလွန်ခြားနားသော ယုံကြည်ခြင်းသို့ ပို့ဆောင်ပေးပါသည်။ သမ္မာကျမ်းစာထဲ၌ ဤယုံကြည်ခြင်းကို ဖော်ပြထားပါသည်။ ၎င်းအား (ယုဒ ၃:၂၀) တွင် ကျွန်ုပ်တို့ ကြည့်ရှုကြပါစို့။

“ချစ်သူတို့၊ သင်တို့သည် မိမိတို့ အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်”

မှန်ပါသည်။ ၎င်းအား အလွန်သန့်ရှင်းသော ယုံကြည်ခြင်းဟူ၍ ခေါ်ပါသည်။ ဤယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်သည် ယခင်က ကြားခဲ့ ဘူးပါသလား။ ဤအလွန် သန့်ရှင်းသော ယုံကြည်ခြင်းဆိုသည်မှာ မည်သို့နည်း? ထိုအပေါ်၌ မိမိတို့ကို တည်ဆောက်ခြင်းဆိုသည်မှာ မည်သည့် အရာကို ဆိုလိုပါသနည်း? တဖန် ဤယုံကြည်ခြင်းအား (ယုဒ ၃:၂) တွင် ကျွန်ုပ်တို့ ဖတ်ရှုကြပါစို့။

“ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ ရေး၍ ဖူးလိက်ခြင်းငှာ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့် ရှင်းသူတို့၌ အထက်က ပေးအပ်ခဲ့ပြီးသော ယုံကြည်ခြင်းတရားဘက်မှာ သင်တို့သည် ကြိုးစား၍ တိုက်လှန်စေခြင်းငှာ၊ နှိုးဆော်သွေးဆောင်၍ ရေး လိုက်ရသော အကြောင်းရှိ၏”

မှန်ပါသည်။ ဤအလွန်သန့်ရှင်းသော ယုံကြည်ခြင်းအား သခင်ယေရှုအားဖြင့် သန့်ရှင်းသူ တို့၌ အထက်က ပေးအပ် ခဲ့ပါသည်။ ဤသို့ဆို လျှင် သားတော်သည် သူနှင့်အတူ ယူဆောင်ခဲ့သောအရာသည် မည်သည့်အရာ ဖြစ်ပါသနည်း? ၎င်း အား (ယော ၁:၁၇) ၌ ကျွန်ုပ်တို့ ဖတ်ရှုကြ မည်ဖြစ်ပါသည်။

“အကြောင်းမူကား ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏ ကျေးဇူးတရားနှင့် သမ္မာတရား (သမ္မာတရား) မူကား ယေရှုခရစ်အား ဖြင့် ဖြစ်သတည်း”

ဤနေရာတွင် ဤအလွန်သန့်ရှင်းသော ယုံကြည်ခြင်းအား “ကျေးဇူးတရားနှင့် သမ္မာတရား” အဖြစ် ရည်ညွှန်းထား ပါသည်။ သခင်ယေရှု အားဖြင့် ရောက်ရှိလာသော ဤကျေးဇူးတရားနှင့် သမ္မာတရားသည် မည်သည့်အရာဖြစ်ခဲ့ပါ သနည်း? (ဟေဗြီ ၁:၂) ၌ ကျွန်ုပ်တို့ ဖတ်ရှုကြည့်ကြ ပါစို့။

“----- ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ”

မှန်ပါသည်။ ဤ ကျေးဇူးတရားနှင့် သမ္မာတရားသည် ဘုရားသခင်၏ နတ်ကပတ်တော် (စကား) ဖြစ်ပါသည်။ (ယော ၃:၃၄) ၌ ကျွန်ုပ်တို့ တွေ့ရသည့်အတိုင်း သခင်ယေရှုသည် ဘုရားသခင်၏ စကားတော်ကို ပြောဆိုခဲ့ပါသည်။

“ဘုရားသခင်စေလွှတ်တော်မူသော သူသည် ဘုရားသခင်၏ စကားတော်ကို ပြောဆိုတတ်၏”

သခင်ယေရှုသည် ဘုရားသခင်၏ စကားတော်ကို ပြောဆိုသည်မှာ အလွန်ရှင်းလင်းလှပါသည်။ ဘုရားသခင်၏ စကားတော်နှင့်ပတ်သက် ၍ ကျွန်ုပ်တို့ ဖတ်ရသော အရာမှာ မည်သည့်အရာဖြစ်ပါသနည်း? (ယော ၁၇:၁၇) ၌ ကျွန်ုပ်တို့ ဖတ်ရှုကြမည်ဖြစ်ပါသည်။

“ကိုယ်တော်၏ နတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏”

မှန်ပါသည်။ ဘုရားသခင်၏ စကားတော်များသည် သမ္မာတရားဖြစ်ပြီး ဤသမ္မာတရားစကားများကို သခင်ယေရှု အားဖြင့် သူတပည့် တော်များထံ ပြောဆိုခဲ့ပြီး ဤသမ္မာတရားနှင့် စပ်ဆိုင်သော စကားတော်များအပေါ်တွင် တည်ဆောက် ထားသော ယုံကြည်ခြင်းကို အလွန်သန့် ရှင်းသော ယုံကြည်ခြင်းဟူ၍ ခေါ်ပါသည်။

ထို့ကြောင့် အလွန်သန့်ရှင်းသော ယုံကြည်ခြင်းသည် သမ္မာကျမ်းစာထဲတွင် အားလုံးကို မှတ် တမ်းတင်ထားသော သမ္မာတရားနှင့် စပ်ဆိုင်သော ဘုရားသခင်၏ စကားတော်များ အပေါ် တွင် အခြေပြုထားသော ယုံကြည်ခြင်းဖြစ်ပါသည်။

- * ဤကမ္ဘာမြေကြီးပေါ်တွင် သမ္မာတရားအား မည်မျှလောက်ရှာဖွေလျှက်ရှိကြပါသနည်း?
- * ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌ သမ္မာတရားဖြစ်သည်ဟူ၍ အမျိုးမျိုး ပြောဆိုချက်များ ရှိကြပါသည်။ သို့သော် သူ၏

နတ်ကပတ်တော်နှင့် စပ်ဆိုင် သောစကားတော်များသည် သမ္မာတရားဖြစ်သည်ကို သင်သည် ယုံကြည်ပါသလား?

ဒီကနေ့တွင် များစွာသောသူတို့သည် သမ္မာကျမ်းစာအပေါ်တွင် အပြည့်အဝ ယုံကြည်ခြင်း မရှိကြတော့ပါ။ ကြီးစွာ သော ပမာဏ၌ ခရစ် ယာန်များသည် သမ္မာကျမ်းစာထဲမှ ကျမ်းများကိုပင် သိမြင်နားလည်ခြင်း မရှိကြကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်ရပါသည်။ ဥပမာ - ဒေသတာ၊ ဇေရု၊ တီတု၊ ကဲ့သို့သော အချို့ကျမ်းများကို များစွာသော သူတို့သည် သမ္မာကျမ်းစာ ထဲ၌ ရှိသည်ကို သတိမထားမိဘဲ ဓမ္မဟောင်းကျမ်းထဲမှလား (သို့) ဓမ္မသစ်ကျမ်းထဲမှလားလို့တောင် သိမြင်နားလည်ခြင်း မရှိကြပါ။

ဘုရားသခင်၏ စကားတော်သည် သမ္မာကျမ်းစာဖြစ်သည်ဟု ရင်းနှီးကျွမ်းဝင်စွာ ယုံကြည်သူများအားလုံးအတွက် သူ၏ စကားတော်များ ကို ဘုရားသခင်သည် မည်ကဲ့သို့ ဖွင့်ပြတော်မူကြောင်းကို ကျွန်ုပ်တို့ ကြည့်ရှုကြပါစို့။ ၎င်းအား (ဟော ၁:၁ - ၂) တွင် ဖတ်ရှုကြမည် ဖြစ်ပါသည်။

“ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ် အနည်းနည်း ဗျာဒိတ်ပေးတော်မူ သော ဘုရားသခင်သည် ဤ နောက်ဆုံးကာလအခါ မိမိသာတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ”

မှန်ပါသည်။ ဤအရာသည် သူ၏စကားတော်များကို ဖွင့်ပြခဲ့သော ဘုရားသခင်၏ နည်းလမ်းဖြစ်ပါသည်။

ဤနေရာတွင် သင်္ကေတဆိုင်ရာ အသုံးအနှုန်းဖြင့် ရည်ညွှန်းထားသော ဤကျမ်းစာ၏ အဓိပ္ပါယ်ကို ကျွန်ုပ်တို့ ကြည့် ရှုကြမည်ဖြစ်ပါသည်။

- ✦ ရှေးလွန်လေပြီးသောအခါ ▶ ဓမ္မဟောင်းကာလကို ရည်ညွှန်းပါသည်။
- ✦ အထပ်ထပ် ▶ ဓမ္မဟောင်းကာလအတွက် နှစ်ပေါင်း (၁၆၀၀) အချိန်ကာလ တစ်ခုကို ရည်ညွှန်းပါသည်။
- ✦ အနည်းနည်း ▶ ကောင်းကင်တမန်များနှင့် ပရောဖက်များ ၏ နတ်ထွက်စကားတော်များ အားဖြင့် ပရောဖက်ပြုချက်များ၊ သင်္ကေတများနှင့် အရိပ်များကို ရည်ညွှန်း ပါသည်။
- ✦ ဤနောက်ဆုံးကာလ ▶ ဂျူးခေတ်ကာလ၏ နောက် ဆုံးသော နေ့ရက်များမှ နှစ်ပေါင်း (၁၀၀) အချိန် ကာလတစ်ခုကြား ဓမ္မသစ် ကျမ်းကို ရည်ညွှန်းပါသည်။
- ✦ မိမိသာတော်အားဖြင့် ▶ တမန်တော် (၁၂) ပါးအားဖြင့် မှတ်တမ်းတင်ထားလျက်ရှိပြီး သူတို့ထံ ဖွင့်ပြခဲ့ သော သခင်ယေရှု၏ စကားတော်များကို ရည်ညွှန်းပါသည်။

ဘုရားသခင်၏ နတ်ကပတ်တော်အား အပိုင်းနှစ်ပိုင်း ခွဲထားပါသည်။

| | | |
|-----------------|----|-------|
| ဓမ္မဟောင်းကျမ်း | ၃၉ | ကျမ်း |
| ဓမ္မသစ်ကျမ်း | ၂၇ | ကျမ်း |
| စုစုပေါင်း | ၆၆ | ကျမ်း |

ထို့ကြောင့် သမ္မာတရားအား ဘုရားသခင်၏ စကားတော်များ ဖြစ်သည့် ဤ (၆၆) အုပ်၌ ဖွင့်ပြပါသည်။ ဤ (၆၆) အုပ်သည် ဘုရားသခင်ထံမှ ပြည့်စုံသော ဖွင့်ပြချက်ဖြစ်ပါသည်။ ၎င်းသည် ကမ္ဘာဦးကျမ်းမှ စတင်၍ ဗျာဒိတ်ကျမ်းတွင် ဆုံးပါသည်။

ဤအရာကို (ဗျာ ၂၂:၁၈ - ၁၉) တွင် ထပ်မံအတည်ပြုထားပါသည်။

“----- အကြင်သူသည် ဤအရာတို့၌ အသစ်သွင်း၏ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက် စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကားအချို့ကို နတ်ပယ်၏။ ဤစာစောင်၌ ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်း သော မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို ဘုရားသခင် နတ်ပယ်တော်မူမည်”

ဤအရာသည် ဘုရားသခင်၏ နတ်ကပတ်တော်မှ ထပ်၍ အသစ်သွင်းခြင်း နတ်ပယ်ခြင်း တို့မပြုလုပ်ရန် ဘုရားသခင်၏ သတိပေးခြင်း နှင့်စပ်ဆိုင်သော ရှင်းလင်းသည့်အမိန့်တစ်ခုဖြစ်ပါသည်။ အချို့ခရစ်ယာန်ညီအစ်ကိုများ ပြောဆိုကြသည့်အတိုင်း သမ္မာကျမ်းစာထဲ၌ နောက်ထပ် ကျမ်းပိုများ မရှိပါ။ ထပ်မံ၍ အလားတူကျမ်းပိုဒ်ကို (တရား ၁၂:၃၂) တွင် ကျွန်ုပ်တို့ ဖတ်ရှုကြမည်ဖြစ်ပါသည်။

“----- ထပ်၍ မပိုရ။ နတ်၍ မလျော့စေရ”

သမ္မာကျမ်းစာထဲမှ ထပ်၍ မနတ်ရ။ မသွင်းရ ဟူသော ဘုရားသခင်၏ အမိန့်တော် နောက်ထပ်တစ်ခုဖြစ်ပါသည်။ ဆက်လက်၍ ဤအကြောင်းအရာကို (သု ၃၀:၆) ၌ ဖတ်ရှုကြပါစို့။

“စကားတော်တို့၌ ထပ်၍ မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်”

ဤနေရာတွင်လည်း သူ၏ စကားတော်၌ ထပ်မံထည့်သောသူတို့အတွက် ဘုရားသခင်ထံမှ အလွန်ပြင်းထန်သော သတိပေးချက် အခြား တစ်ခုဖြစ်ပါသည်။

သူ၏ နတ်ကပတ်တော်၏ တိကျမှုရှိခြင်းနှင့် စင်ကြယ်သန့်ရှင်းခြင်းကို ထိန်းသိမ်းရန်အတွက် ဘုရားသခင်သည် သူ၏ နတ်ကပတ်တော် မှ မနတ်ယူရန် မပေါင်းထည့်ရန်နှင့် ပတ်သက်၍ အလွန်တင်းကြပ်ထားသည်မှာ ရှင်းလင်းလှပါသည်။ ထို့ကြောင့် တမန်တော်ပေါလု နှင့်ပတ်သက် ၍ (တ ၂၀:၂၇) ၌ ကျွန်ုပ်တို့ ဖတ်ရှုကြမည်ဖြစ်ပါသည်။

“ဘုရားသခင်၏ အလိုတော်ကို သင်တို့အား အကုန်အစင်ဟောပြောပြသခြင်းအမှုကို ငါသည် မလွဲမရှောင်ဘဲ ပြုခဲ့ပြီ။”

ဤကဲ့သို့ တမန်တော်ရှင်ပေါလုသည် ဘုရားသခင်၏ အလိုတော်ကို “အကုန်အစင်” ဟောပြောခြင်းနှင့် ပတ်သက်၍ ဤနေရာတွင် ပြောဆို နေပါသည်။ မှန်ပါသည်။ ဘုရားသခင်၏ နတ်ကပတ်တော်အား ကြိုက်နှစ်သက်ရာ အပိုင်းကို ရွေးချယ်၍ ဟောပြောရန် မဟုတ်သလို လူတို့အား ကျေနပ်စေရန်အတွက်လည်း မဟုတ်ပါ။ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့ဖို့ရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။

ထို့ကြောင့် ဘုရားသခင်ထံမှ ဤပြင်းထန်သော အမိန့်တော်ကို မြင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ မေးခွန်းမှာ “----- ဒီကနေ့ ကျွန်ုပ်တို့ လက် ဝယ်၍ ရှိသော သမ္မာကျမ်းစာအုပ်သည် ထပ်သွင်းခြင်း၊ နတ်ပယ်ခြင်းနှင့် ကင်းလွတ်ပါသလား” ဟူ၍ ဖြစ်ပါသည်။

ဤမေးခွန်းအတွက် အဖြေမှာ တုန်လှုပ်ချောက်ခြားစရာတစ်ခုဖြစ်ပါသည်။ NIV ဘာသာပြန်ခြင်း၌ အမှားရှိသည်ဟု ဒီကနေ့ သက်သေပြ ကြသော ကျမ်းပိုဒ်နှစ်ပိုဒ်ရှိပါသည်။ ဒီကနေ့ ကျွန်ုပ်တို့ လက်ဝယ်၌ရှိသော ပုံနှိပ်ထားသည့် သမ္မာကျမ်းစာသည် “လက်ရေးစာမူများ (manuscripts) ဟုခေါ်သော စာမူများမှ ဘာသာပြန်ထားပါသည်။ “လက်ရေးစာမူများ” ဆိုသည်မှာ မည်သည့်အရာများ ဖြစ်ကြပါသနည်း?

စာပုံနှိပ်စက်မတီထွင်ခင်၊ ပုံနှိပ်ထုတ်ဝေခြင်း မရှိခင် သမ္မာကျမ်းစာအား ဆိတ်သားရေ၊ နွားသရေများပေါ်တွင် လက်ရေးဖြင့် ရေးသားကြ ပါသည်။ ဤအရာများကို သားရေလိပ်များဟုခေါ်ပြီး ၎င်းတို့အား ပုံမှန်အသုံးပြုခြင်းသည် နှစ်ပေါင်း ၅၀ - ၆၀ နောက်ပိုင်းတွင် လက်ရေးစာမူအား မှေးမှိန်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် အခြားသားရေလိပ်ပေါ်တွင် သမ္မာကျမ်းစာတစ်အုပ်လုံးအား ထပ်မံရေးရန် လိုအပ်ချက်တစ်ခုရှိပါ သည်။ စဉ်းစားကြည့်ပါ။ မည်မျှလောက် ကြိုးစားလုပ်ဆောင်ရမည် မဟုတ်ပါလော့!

ဤကဲ့သို့ နှစ်ပေါင်း (၁၄၀၀) အချိန်ကာလ တစ်ခုကြားတွင် သမ္မာကျမ်းစာအား အကြိမ်ပေါင်း များစွာ ပြန်လည်ရေးသားခဲ့ရပါသည်။ ဤ လက်ရေးဖြင့် ကူးယူထားသော စာမူများကို လက်ရေးစာမူများဟူ၍ ခေါ်ကြပြီး အတိုကောက်အားဖြင့် MSS ဟူ၍ ခေါ်ပါသည်။ ဥပမာ - Syriac Mss, Vatican Mss.

၁၆၁၁ ခုနှစ်၌ ပုံနှိပ်ခဲ့သော ဒီကနေ့ KJV သမ္မာကျမ်းစာကို (၁၆) ရာစု လက်ရေးစာမူတစ်ခုမှ ဘာသာပြန်ခဲ့ပါသည်။ ထို့နောက် ၁၉၄၀ ခုနှစ် ပင်လယ်သေအနီး ဆားများဖြင့် ပြည့်နှက်နေသော ကွာရမ်ဂူ (Qumran Caves) ထဲ၌ ၂ ရာစု (သို့) ၃ ရာစုကို ရေးမှတ်ထားသော လက်ရေး စာမူ သားရေလိပ်များကို တွေ့ရှိခဲ့ပါသည်။

၎င်းအား နှစ်ပေါင်း (၁၅၀၀) ထက်မက ဆားထဲတွင် အံ့ဩဘွယ်ရာ ထိန်းသိမ်းထားပါသည်။

ဤသားရေလိပ်များမှ ဘာသာပြန်ခဲ့သော သမ္မာကျမ်းစာအား NIV လို့ ခေါ်ပါသည်။ နောက်ပိုင်းတွင် သမ္မာကျမ်းစာထဲသို့ ထပ်မံသွင်း သည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည့် ကျမ်းပိုဒ်များစွာကို ၎င်းအားဖြင့် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါသည်။ မှားယွင်းလျက် ထပ်မံသွင်းထား သည့် အကြီးမားဆုံးသော ကျမ်းပိုဒ်နှစ်ပိုဒ်မှာ (မာ ၁၆:၉ - ၂၀) နှင့် ယော ၇: ၅၃ - ၈:၁၁) တို့ဖြစ်ကြပါသည်။ ဤကျမ်းပိုဒ်များ၏ အောက်တွင် ဤ အချက်များနှင့် ပတ်သက်၍ NIV ၏ အောက်ခြေမှတ်စုတွင် ထွက်ဆိုထားပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အမျိုးမျိုးသော ဘာသာစကားတို့၌ ဘာသာပြန်ခြင်းများကို နှိုင်းယှဉ်ခြင်းအားဖြင့် ဘုရားသခင်၏ နတ်က ပတ်တော်ကို လေ့လာရာတွင် အလွန်ဂရုစိုက်ရမည် ဖြစ်ပါသည်။ အလွန်အရေးကြီးသော ကျမ်းစာ လေ့လာခြင်းအတွက် မဖြစ်မနေ လိုအပ်သော ဘာသာပြန် သမ္မာကျမ်းစာ နှစ်အုပ်မှာ -

- (1) The King James Version (KJV) (ရှေးအကျဆုံးဘာသာပြန်)
- (2) The New International Version (NIV) (နောက်အကျဆုံးဘာသာပြန်)

ဘုရားသခင်၏ နတ်ကပတ်တော်ကို တိတိကျကျ နားလည်ခြင်းသည် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင် ဖွင့်ပြရေးသားထားသော စကားတော်များအပေါ်တွင် အခြေပြုထားသော “ယုံကြည်ခြင်းသည် အလွန်သန်ရှင်းသော ယုံကြည်ခြင်း” ဖြစ်သော ကြောင့် ဖြစ်ပါသည်။

ကနဦးအသင်းတော်၌ သူတို့ ယုံကြည်သည့်အရာကို သမ္မာကျမ်းစာထဲ၌ ရေးသားထားသည်ကို တွေ့ရှိရန်သည် သူတို့အတွက် အလွန် အရေးကြီးသော အရာဖြစ်ပါသည်။ ထို့ကြောင့် (တ ၁၇:၁၁) တွင် ဖော်ပြထားသော ဗေရိမြို့သားတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဖတ်ရှုရခြင်းဖြစ်ပါ သည်။

“ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့် အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နတ်ကပတ်တော်ကို မှန်သည် မမှန်သည်ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြ၏”

မှန်ပါသည်။ ဗေရိမြို့သားတို့သည် သူတို့ကြားခဲ့သော သမ္မာကျမ်းစာတိုင်းကို စေ့စေ့ရှာဖွေ၍ အတည်ပြုပါသည်။ တမန်တော်ရှင်ပေါလု ဟောပြောသော နတ်ကပတ်တော်ကိုပင် သေချာကြည့်ရှုစစ်ဆေးကြပါသည်။ ထို့ကြောင့် ရှင်ပေါလုသည် သူတို့အား ထူးမြတ်သော သူများဟူ၍ ခေါ်ဆိုပါသည်။

ကျွန်ုပ်တို့တွင်လည်း အလွန်သန်ရှင်းသော ယုံကြည်ခြင်းရှိမည်ဆိုလျှင် ကျွန်တော်တို့လည်း ဗေရိမြို့သားများကဲ့သို့ ဖြစ်ကြမည်ဖြစ်ပြီး ဘုရားသခင်အား ကျေနပ်စေမည် ဖြစ်ပါသည်။

- * မည်ကဲ့သို့သော ယုံကြည်ခြင်း ကျွန်ုပ်တို့တွင် ရှိကြပါသနည်း?
- * ယုံကြည်ခြင်းမျှသာလား? အလွန်သန်ရှင်းသော ယုံကြည်ခြင်းလား?

ဤမေးခွန်းများအတွက် အဖြေသည် အလွန်အရေးကြီးပါသလား? မှန်ပါသည်။ အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နတ်ကပတ်တော်သည် သမ္မာတရားဖြစ်သောကြောင့် ဖြစ်ပါသည်။

ဘုရားသခင်၏ နတ်ကပတ်တော်၌ အခြေမပြုသော ယုံကြည်ခြင်းသည် မှားယွင်းသော တရား (သို့) ဘုရားသခင်နှင့်ဆိုင်သော အရာမ ဟုတ်ကြောင်းနှင့် ၎င်းကို (၁၀၀၀ ၄၁) ၌ ရည်ညွှန်းထားပါသည်။

“ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား နောင်ကာလ၌ သြတ္တပုစိတ်တွင် သံပူနှင့်ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာစကား ကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်း ကောင်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သော သြဝါဒတို့၌လည်းကောင်း၊ မှီဝဲဆည်းကပ်ကြလိမ့်မည်”

မှန်ပါသည်။ ဤကဲ့သို့ သမ္မာကျမ်းစာ၏ စကားတော်များအပေါ် အခြေမခံသော ယုံကြည်ခြင်းသည် မာနတိနှင့် စပ်ဆိုင်ပြီး သူ့အကြောင်း နှင့်ပတ်သက်၍ (ယော ၈:၄၄) တွင် ကျွန်ုပ်တို့ ဖတ်ရှုကြမည်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မည်သည့် ယုံကြည်ခြင်း ဖြစ်သည်ကို စစ်ဆေးရန် အလွန်အရေးကြီးပါသည်။ ကျွန်တော်တို့ တွင် အလွန်သန့်ရှင်းသော ယုံကြည်ခြင်း ရှိပါသလား (သို့) ယုံကြည်ခြင်းမျှသာ ရှိပါသလား?

ဤအကြောင်းအရာများနှင့် ပတ်သက်၍ မည်သို့ ကျွန်ုပ်တို့ ယုံကြည်ပါသနည်း။

- ၁။ လူသားဝိညာဉ်နှင့် ၎င်း၏ သြဝါဒ ➤ ဝိညာဉ်သည် မသေနိုင် မပျက်စီးနိုင်သောအရာဖြစ်ပါသလား။ ဝိညာဉ်ဆိုသည်မှာအဘယ်သို့နည်း? ဝိညာဉ်နှင့်ပတ်သက်၍ ဘာသာတရားအားလုံးတို့မှ သွန်သင် သောသြဝါဒကို သမ္မာကျမ်းစာထဲ တွေ့ရပါသလား?
- ၂။ ငရဲဆိုသည်မှာ အဘယ်သို့နည်း ➤ ဟိန္ဒူမှ (Yamaloka) နှင့် သမ္မာကျမ်းစာမှ ငရဲအတူတူပင် ဖြစ်ပါသလား? ငရဲ၌ သင်သေနိုင်ပါသလား? ငရဲနှင့်ပတ်သက်သော သမ္မာတရားမှာ မည်သို့နည်း?
- ၃။ သုံးပါးတစ်ဆူနှင့် ဘုရားသုံးပါးမှာ တစ်ဆူဖြစ်ခြင်းနှင့် စပ်ဆိုင်သော ၎င်း၏ နက်နဲခြင်း ➤ ၎င်းကို မည်ကဲ့သို့ နားလည်နိုင်ပါမည်နည်း? ဘုရားသခင်သည် နက်နဲရာ တစ်ခုဖြစ်ပါသလား? ဘုရားသခင်နှင့်ပတ်သက်၍ ဘယ်တော့မှ ကျွန်ုပ်တို့ နားမလည်နိုင်ဘူးလား?
- ၄။ အန္တိခရစ် နှင့် ၆၆၆ ➤ ဤအန္တိခရစ်သည် မည်သူဖြစ်ပါသနည်း? သူသည် ပုဂ္ဂိုလ်တစ်ဦး တည်းလား?
- ၅။ သမ္မာကျမ်းစာသက္ကရာဇ် ➤ အာဒံကို ဖန်ဆင်းခြင်းမှ ယခုနေ့ရက်ကာလအထိ မည်မျှရှိပါသနည်း? မြေကြီးပေါ်၌ လူ၏ သက်တမ်းသည် နှစ်ပေါင်းမည်မျှ ရှိခဲ့ပါသနည်း? သိပ္ပံပညာရှင်များ သွန်သင် သကဲ့သို့ ၎င်းသည် နှစ်သန်းပေါင်း မြောက် များစွာ ရှိပါသလား?
- ၆။ ရန်သူစာတန် ➤ သူသည် ရုပ်ဆိုးပါသလား? သူသည် မသေနိုင်သော အသက်ရှိ

ပါသလား? သူ၏ တန်ခိုးမှာ မည်သို့နည်း?

- ၇။ သခင်ဘုရား၏ ဒုတိယအကြိမ် ကြွလာခြင်း ► သခင်ဘုရားကြွလာသောအခါ လူတိုင်းသိမည်လား?
- ၈။ အသင်းတော်နှင့် ၎င်း၏ များစွာ သောဂိုဏ်ဂနများ ► မည်ကဲ့သို့ ဖြစ်လာခဲ့ပါသနည်း? အားလုံးသည် ယေရှုခရစ်တော်၏ အသင်းတော်ဖြစ်ကြပါသလား? (ဧ ၄:၃-၆) ၌ ကိုယ်တစ်ကိုယ် ဗတ္တိဇံ တစ်ပါး၊ မျှော်လင့်ခြင်းတစ်ပါးဟု ပြောထားသည့် အတိုင်း အဘယ့်ကြောင့် ညီညွတ် ခြင်း မရှိကြပါသနည်း။
- ၉။ ဘုရားသခင်၏ နိုင်ငံတော်ဆိုသည်မှာ အဘယ်နည်း ► ၎င်းသည် အစစ်အမှန် ဟုတ်ပါသလား? မြေကြီးပေါ်တွင် ၎င်းအား တည်ဆောက်လိမ့်မည်လား? (သို့) ကောင်းကင်ဘုံတစ်ခုတည်းတွင် သာ ၎င်းကို တည်ဆောက်မည်လား? စသဖြင့် များစွာ - များစွာရှိပါသေးသည်။

ဤဩဝါဒများအားလုံးနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ စကားတော်များအပေါ်တွင် အခြေပြုထားပါသလား? ဟုတ်ကဲ့ဟူ၍ သင်သည် ဖြေကြားခဲ့မည်ဆိုလျှင် - သင်တကယ်သေချာပါရဲ့လား? ကျွန်ုပ်တို့ အမှန်တကယ် သေချာရမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ယုံကြည်ခြင်းမျှသာလော (သို့) အလွန်သန့်ရှင်းသော ယုံကြည်ခြင်းဖြစ်ပါသလား? အဘယ်ကြောင့်ဆိုသော် (ယုဒ ၂၀) ၌ နေအေးထားသောကြောင့် ဖြစ်ပါသည်။

“ချစ်သူတို့သင်တို့သည် မိမိတို့ အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်”

ဤအရာသည် ဘုရားသခင်၏ နတ်ကပတ်တော်နှင့် အသိပညာ၌ (သမ္မာတရား) ပုံမှန်တဖြည်းဖြည်းကြီးထွားလာခြင်းကို ရည်ညွှန်းပါသည်။ မှန်ပါသည်။ သမ္မာကျမ်းစာလေ့လာခြင်းနှင့် အသိပညာကို ရရှိခြင်းသည် ပုံမှန်တဖြည်းဖြည်းနှင့် အဆက်မပြတ်ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ဤအရာသည် “မိမိတို့ကို တည်ဆောက်လျက်” ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် သခင်ဘုရားသည် ကျွန်ုပ်တို့အား (ယော ၈:၃၂) အခိုင်အမာ ပြောဆိုထားသောကြောင့် ဖြစ်ပါသည်။

“သမ္မာတရား (နတ်ကပတ်တော်) ကိုလည်း သိကြသဖြင့် ထိုတရား (နတ်ကပတ်တော်) သည် သင်တို့ကို လွှတ်လိမ့်မည်”

မှန်ပါသည်။ သမ္မာတရား (နတ်ကပတ်တော်) သည် လူတို့အား လှည့်ဖြားရန် ဖမ်းစားရန် ရှာဖွေလျက် နေရာတကာတွင် ရှိသော မှားယွင်း သောအရာများနှင့် လွှဲမှားသော ဩဝါဒများ (အတွေးအခေါ်များ) မှ လွှတ်မြောက်ရန် ပြုလုပ်ပေးပါသည်။ ဆက်လက်ပြီး ဘုရားသခင်၏ နတ်က ပတ်တော်နှင့် ၎င်း၏ အသိပညာ၊ ၎င်း၏ ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်သော အကြောင်းအရာကို (၂တိ ၃:၁၆-၁၇) ၌ ကျွန်ုပ်တို့ ဖတ်ရှုကြ မည်ဖြစ်ပါသည်။

“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍ ဘုရားသခင်၏ လူသည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည့်အကြောင်း၊ သြဝါဒပေးခြင်း၊ အပြစ်ကို ဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏”

မှန်ပါသည်။ သမ္မာကျမ်းစာကို လေ့လာခြင်းနှင့် အသိပညာသည် များစွာအကျိုးကျေးဇူးဖြစ်စေလိမ့်မည် ဖြစ်ပါသည်။

- * သြဝါဒပေးခြင်း ▶ သမ္မာကျမ်းစာထဲ၌ သွန်သင်ထားသော အကြောင်းအရာ သင်ခန်းစာတိုင်းနှင့် သွန်သင်ချက်များနှင့် စပ်ဆိုင် သော သမ္မာတရားအားလုံး။
- * အပြစ်ကို ဖော်ပြခြင်း ▶ မှားယွင်းသော ယုံကြည်ချက်များအပေါ် အလင်းကို ထွန်းလင်းခြင်းနှင့် သွန်သင်ချက်များ၊ သြဝါဒများနှင့် ပတ် သက်သော အမှားများကို ပြသခြင်း။
- * ဖြောင့်မတ်စွာ ပြုပြင်ခြင်း ▶ သမ္မာတရားနှင့်အညီ စစ်မှန်သော သွန်သင်ချက်များ၊ သြဝါဒများကို ဖော်ပြခြင်း။
- * တရားကိုသွန်သင်ခြင်း ▶ ဘဝ၏အသက်တာ အသက်ရှင်ခြင်းအားလုံးတို့၌ ဘဝအသက်တာ၏ လမ်းခရီးကို လမ်းညွှန်ပေးခြင်း။

ဤအရာများအားလုံးတို့ကို နားလည်ပြီးနောက် ဒီကနေ့ ခရစ်ယာန်များအကြားတွင် သမ္မာကျမ်းစာ အသိပညာနှင့် အလွန်သန့်ရှင်းသော ယုံကြည်ခြင်းသည် အဘယ်ကြောင့် အလွန်အားနည်းရပါသနည်း?

ယုံကြည်ခြင်း၏ ဒုတိယပိုင်းကို ကျွန်ုပ်တို့ လေ့လာသောအခါ ဤအဖြေကို ကျွန်ုပ်တို့ တွေ့ ရှိလိမ့်မည်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် မေးခွန်း တစ်ခုကို မေးခြင်းအားဖြင့် အဆုံးသတ်ကြပါစို့။

သမ္မာကျမ်းစာလေ့လာခြင်းနှင့် ဆုတောင်းခြင်းတွင် မည်သည့်အရာသည် ပိုမို၍ အရေးကြီးပါသနည်း? (ယု: ၂၀) တွင် အဖြေကို ကျွန်ုပ် တို့ ကြည့်ရှုကြပါစို့။

“ချစ်သူတို့ သင်တို့သည် မိမိတို့ အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဆုတောင်းပဌာနာပြုလျက်”

ကြည့်ပါ။ သမ္မာကျမ်းစာလေ့လာခြင်းအားဖြင့် သမ္မာတရားအသိပညာ၌ ကြီးထွားရန် ပထမဆုံး အရေးကြီးသော အရာကိုပေးထားပြီး၊ ထို့ နောက် ဆုတောင်းရန် ဖြစ်ပါသည်။

ဒီကနေ့တွင် အရေးကြီးခြင်းနှင့်စပ်ဆိုင်သော မှန်ကန်သည့် အစီအစဉ်မှာ အဘယ်ကြောင့် ပြောင်းပြန်ဖြစ်နေရပါ သနည်း?

ဒီကနေ့တွင် သမ္မာကျမ်းစာလေ့လာခြင်းအား များစွာအရေးကြီးသည်ဟု ခရစ်ယာန်များသည် အဘယ့်ကြောင့် အချိန်မပေးကြပါသ နည်း?

အဖြေကို ကြားနာဖို့ရန်အတွက် လာမည့်သင်တန်းတွင် ကျွန်ုပ်တို့ ပြန်လည်တွေ့ဆုံကြမည်ဖြစ်ပါသည်။

- အာမင် -

